



နောက်ခံအကြောင်းအရာ

မြန်မာနိုင်ငံ၏ စက်မှုလုပ်ငန်းများသည် အခြေအနေ အလှည့်အပြောင်းကာလသို့ ရောက်ရှိနေသည်။ စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုသည် စီးပွားရေးကဏ္ဍ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် အလွန်အရေးပါသည့်တိုင် တာဝန်သိစွာ စီမံခန့်ခွဲနိုင်ခြင်း မရှိပါက မြန်မာနိုင်ငံ၏ သဘာဝပတ်ဝန်းကျင်အတွက် သိသာထင်ရှားသည့် အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်စေနိုင်သည့်အပြင်၊ နိုင်ငံ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအား လျော့နည်းစေမည်။ အာရှတိုက်မှ အတွေ့အကြုံများအရ ရေရှည်တွင် သန့်ရှင်းသည့် ထုတ်လုပ်မှုသည် အများပြည်သူ အပါအဝင် စက်မှုလုပ်ငန်းများအတွက် အကျိုးကျေးဇူးရှိစေမည်ကို တွေ့ရှိရသည်။

လက်ရှိအချိန်တွင် စနစ်ပိုင်းဆိုင်ရာ အတားအဆီးများသည် မြန်မာနိုင်ငံ၏ စက်မှုလုပ်ငန်းများအား ညစ်ညမ်းစေမှု ပိုနည်းသည့် ထုတ်လုပ်မှု အလေ့အထများ ကျင့်သုံးနိုင်ရန် အဟန့်အတား ဖြစ်နေခဲ့သည်။ ဥပမာအားဖြင့် နိုင်ငံအတွင်း မှတ်ပုံတင်ထားသည့် စားသောက်ကုန်နှင့် အဖျော်ယမကာ လုပ်ငန်း ၂၄,၀၀၀ တွင် လုပ်ငန်းအရေအတွက်၏ ၅% အောက်သည်သာ စွန့်ပစ်ရေဆိုးများအား သန့်စင်၍ စွန့်ပစ်မှု ပြုလုပ်နိုင်သည့် အနေအထားတွင် ရှိနေသည်အား တွေ့ရှိရသည်။ ယင်းအချက်မှာ အလွန် စိုးရိမ်ဖွယ်ဖြစ်သည်။ မြန်မာနိုင်ငံ၏ တိုင်းဒေသကြီးများနှင့် ပြည်နယ်များတွင် စက်မှုလုပ်ငန်းများမှ ထွက်ရှိလာသည့် စွန့်ပစ်ရေဆိုးများသည် ရေချို ဂေဟစနစ်အပေါ်တွင် ကြီးမားသည့် အန္တရာယ်တစ်ခု ဖြစ်နေကြောင်း ၂၀၁၈ WWF အစီရင်ခံစာတစ်ခုက တွေ့ရှိခဲ့သည်။ ထို့အတူ အချက်အလက်များက စက်မှုလုပ်ငန်းများအတွက် စွမ်းအင်လုံလောက်မှု ၂၀-၃၀% ကို ကုန်ကျစရိတ်နည်းနည်းဖြင့်ပင် ရရှိစေနိုင်ကြောင်း အကြံပြုနေသည်။


ထိုကဲ့သို့ စနစ်ပိုင်းဆိုင်ရာ အတားအဆီးများအား ဖြေရှင်းနိုင်ရေးအတွက် ကဏ္ဍအသီးသီးမှ တာဝန်ရှိသူများ အနေဖြင့် အတူတကွ ပူးပေါင်းဆောင်ရွက်သွားခြင်းဖြင့် စက်မှုလုပ်ငန်းများအား ညစ်ညမ်းစေမှု ပိုနည်းသည့် ထုတ်လုပ်မှု အလေ့အထကောင်းများ ကျင့်သုံးသည့် ပတ်ဝန်းကျင် တစ်ရပ်အား ဖန်တီးသွားရမည်။

စီမံကိန်း၏ ရည်ရွယ်ချက်

“သဘာဝ” စီမံကိန်း၏ ရည်ရွယ်ချက်သည် စားသောက်ကုန်နှင့် အဖျော်ယမကာ လုပ်ငန်းကဏ္ဍရှိ အသေးစားနှင့် အလတ်စားလုပ်ငန်းများ (SME) အတွက် ညစ်ညမ်းစေမှု ပိုနည်းသည့် ထုတ်လုပ်မှု အလေ့အထကောင်းများအား ကျင့်သုံးနိုင်ရေး အားပေးမြှင့်တင်ပေးရန် ဖြစ်သည်။ ထိုကဲ့သို့ ပတ်ဝန်းကျင် ဖြစ်ပေါ်လာစေရန် ဖန်တီးရာ တွင်လည်း နည်းပညာပိုင်းဆိုင်ရာ ဗဟုသုတနှင့် ကျွမ်းကျင်မှုများ၊ ငွေကြေးပံ့ပိုးမှုများ ရရှိစေရန် ပံ့ပိုးပေးမှုများ၊ ရေရှည်တည်တံ့ ဖွံ့ဖြိုးမှုရှိသည့် ရေအရင်းအမြစ်နှင့် စွမ်းအင် စီမံခန့်ခွဲမှု အလေ့အကျင့်များအား တိုက်တွန်းနှိုးဆော်မှု ဖြစ်မည့် မူဝါဒများအား အဆိုပြု ထောက်ခံမှုများကို ကြိုးပမ်း ပြုလုပ်သွားမည်ဖြစ်သည်။ ဤစီမံကိန်းသည် လုပ်ငန်းများအား ညစ်ညမ်းစေမှု ပိုနည်းသည့် ထုတ်လုပ်မှု အလေ့အထကောင်းများ ဆောင်ရွက်နိုင်စေရန် နည်းစနစ်ပိုင်းဆိုင်ရာ နားလည်မှု တည်ဆောက်ပေးခြင်း၊ ငွေကြေးနှင့် နည်းပညာ ထောက်ပံ့မှုများ ရရှိစေရန် စီစဉ်ပေးမည်။ ယခုစီမံကိန်းတွင် ပုံတူပွား အထောက်အကူများဖြင့် အမှန်တကယ်၊ လက်တွေ့ကျ၍ သဘာဝ ပတ်ဝန်းကျင်အပေါ်တွင် အပြုသဘောဆောင်သည့် သက်ရောက်မှုရှိစေရန် အရှိန်မြှင့် ပေးမှုများအား ပြုလုပ်ပေးသွားမည်ဖြစ်သည်။

“သဘာဝ” စီမံကိန်း အကြောင်း

ဤစီမံကိန်း၏အမည် “သဘာဝ” သည် စက်မှုလုပ်ငန်းများက အသုံးပြုနေသည့် သဘာဝနှင့် အရင်းအမြစ်များအပေါ်တွင် ခိုင်မာသည့် ကတိကဝတ်ပြု၍ လုပ်ဆောင်သွားမည်ကို ထုတ်ဖော်ပြသနေသည်။ ထို့အပြင် သဘာဝမှရရှိလာသည့် အရင်းမြစ်များသည် နဂိုမူလ သဘာဝအနေအထားအတိုင်း ပြန်လည် ရောက်ရှိစေမည့် လုပ်ငန်းလည်ပတ်ဆောင်ရွက်မှုများအား လိုက်နာကျင့်သုံးသွားမည်ဆိုသည့် ကတိကဝတ်အား ဆောင်စေသည်။ ဤ လေးနှစ်တာ စီမံကိန်းသည် ဥရောပသမဂ္ဂ (EU) မှ ရန်ပုံငွေ ပေးအပ်ခြင်းဖြစ်ပြီး၊ WWF-မြန်မာနှင့် မြန်မာနိုင်ငံ စားသောက်ကုန် ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း (MFPA) နှင့် the Savings Banks Foundations for International Cooperation (SBFI) တို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ၏ အစားအသောက်နှင့်အဖျော်ယမကာ ကဏ္ဍတွင် ညစ်ညမ်းစေမှု ပိုနည်းသည့် ထုတ်လုပ်မှု အလေ့အကျင့် ကောင်းများအား ပံ့ပိုးပေးသွားရန်ဖြစ်သည်။ ယခုစီမံကိန်းတွင် မတူညီသည့်ကဏ္ဍခွဲများမှ စားသောက်ကုန်နှင့် အဖျော်ယမကာ ကုမ္ပဏီများ၊ ဒေသခံအကြံပေးများ၊ ပညာရှင်များအပြင် ပြည်တွင်းမှ ဘဏ်များနှင့် ပူးပေါင်းလုပ်ဆောင်သွားမည် ဖြစ်သည်။ ထို့အပြင် ဤစီမံကိန်းတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန (MoNREC)၊ စက်မှုဝန်ကြီးဌာန (MoI) နှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (YCDC) တို့အား ပံ့ပိုးပေး၍ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုကို ခိုင်မာစေမည်ဖြစ်သည်။



ညစ်ညမ်းစေမှု ပိုနည်းသည့် ထုတ်လုပ်မှု ဆိုသည်မှာ

“ညစ်ညမ်းစေမှု ပိုနည်းသည့် ထုတ်လုပ်မှုသည် ဘက်စုံ ထိရောက်အကျိုးရှိမှုအား တိုးတက်စေပြီး၊ လူသားနှင့် သဘာဝ ပတ်ဝန်းကျင် အပေါ် ထိခိုက်စေမှုနှင့် ဘေးဖြစ်စေမှုများ လျော့ချနိုင်ရန် လုပ်ငန်းစဉ်များ၊ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများတွင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကာကွယ်တားဆီးရေး စီစဉ်အားလုံး ပေါင်းစပ် ပါဝင်သော မဟာဗျူဟာတစ်ရပ်ကို စဉ်ဆက်မပြတ် ကျင့်သုံးခြင်း ဖြစ်သည်။”

- UNEP ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်

အကျဉ်းချုပ် အချက်အလက်များ

စီမံကိန်းအမည် သဘာဝ
ရန်ပုံငွေပေးအပ်သူ ဥရောပသမဂ္ဂ၏ SWITCH-Asia အစီအစဉ် အောက်မှ
အချိန်ကာလ ၄၈ လ (ဖေဖော်ဝါရီလ ၂၀၁၈ မှ ဇန်နဝါရီလ ၂၀၂၂ ထိ)
ဦးဆောင်မည့် အေဂျင်စီ ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင် ရန်ပုံငွေအဖွဲ့ (WWF)
စီမံကိန်း မိတ်ဖက် ဖြန့်မာနိုင်ငံစားသောက်ကုန် ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (MFPA)
အဖွဲ့အစည်းများ Saving Bank Foundation for International Cooperation (SBFIC)
အကျိုးရလဒ် စားသောက်ကုန်နှင့် အဖျော်ယမကာ ကဏ္ဍမှ SME များ၊ ဒေသခံအကြံပေးများ၊ ဖြန့်မာနိုင်ငံမှ
ခံစားရသူများ ဘဏ်များ
စီမံကိန်း တွဲဖက်အဖွဲ့အစည်းများ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ သုတေသနနှင့်
တီထွင်ဆန်းသစ်မှု ဦးစီးဌာန၊ ရန်ကုန် မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ကုန်သည်များနှင့်
စက်မှုလုပ်ငန်းရှင်များအသင်း



မျှော်မှန်းထားသည့် ရလဒ်များ

- ညစ်ညမ်းစေမှု ပိုနည်းသည့် ထုတ်လုပ်မှု အလေ့အကျင့်များဆိုင်ရာ မူဝါဒ ၂ ရပ်နှင့် ကဏ္ဍအလိုက် လမ်းညွှန်းချက် ၂ စောင် ရေးဆွဲခြင်း။
- စားသောက်ကုန်နှင့် အဖျော်ယမကာ ကဏ္ဍရှိ အသေးစားနှင့် အလတ်စားလုပ်ငန်းပေါင်း ၂၀၀ အပြင် ဆက်သွယ်နေသည့် စီးပွားရေးဆိုင်ရာ ဆက်သွယ်ပံ့ပိုးပေးသူများအား ညစ်ညမ်းစေမှု ပိုနည်းသည့် ထုတ်လုပ်မှုဆိုင်ရာ နည်းပညာများ အကောင်အထည်ဖော်နိုင်ရန် ဗဟုသုတနှင့် စွမ်းဆောင်ရည် မြှင့်တင်မှုများ ပေးအပ်ခြင်း။
- အသေးစားနှင့် အလတ်စားလုပ်ငန်းပေါင်း ၃၀ သည် ညစ်ညမ်းစေမှု ပိုနည်းသည့် ထုတ်လုပ်မှုပုံစံများနှင့် လုပ်ဆောင်ချက်အဆင့်များ အကောင်အထည်ဖော် ဆောင်ရွက်လာပြီး ရေနံနှင့် စွမ်းအင် သုံးဆွဲမှုနှင့် စွန့်ထုတ်မှု စွမ်းဆောင်ရည် ၂၀% မြှင့်တက်လာစေခြင်း။
- ဒေသခံအကြံပေး ၁၀ ဦး အား လေ့ကျင့်သင်ကြားပေးပြီး အသေးစားနှင့် အလတ်စားလုပ်ငန်းများ ညစ်ညမ်းစေမှု ပိုနည်းသည့် နည်းပညာကို အကောင်အထည်ဖော်ဆောင်ရွက်သွားနိုင်စေရန် ၎င်းတို့မှတစ်ဆင့် အရည်အသွေးမြင့် ဝန်ဆောင်မှုများပေးအပ်ခြင်း။
- ငွေကြေးဆိုင်ရာအဖွဲ့အစည်း ၃ ခုအား စိမ်းလန်းသော နည်းပညာအတွက် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် အသေးစားနှင့် အလတ်စား လုပ်ငန်းများအား ချေးငွေချထားပေးခြင်းဆိုင်ရာ စွမ်းဆောင်ရည် မြှင့်တင်ပေးခြင်း။
- ဘဏ်အရာရှိ ၆၀ တို့အား အသေးစားနှင့် အလတ်စား လုပ်ငန်းများအား ချေးငွေပေးအပ်ခြင်းဆိုင်ရာ စာတွေ့နှင့် လက်တွေ့ ကျွမ်းကျင်မှုများ ရှိစေရန် လေ့ကျင့် ပံ့ပိုးပေးခြင်း။
- ညစ်ညမ်းစေမှု ပိုနည်းသည့် ထုတ်လုပ်မှု ပုံစံအား အခြားတိုင်းဒေသကြီးများတွင် ပုံစံတူ လိုက်လံ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းနှင့် အတွေ့အကြုံ သင်ခန်းစာများအား အရှေ့တောင်အာရှအတွင်း နိုင်ငံများအကြား မျှဝေပေးခြင်း။